

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၁၀

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ခ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်းပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

အမှတ် ----- လမ်း၊ ----- ရပ်ကွက်၊ ----- မြို့နယ်၊

----- (မြို့ရိုး) ----- အဖွဲ့အစည်း၏ ----- ခုနှစ်၊ ----- လ၊

----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက် ----- ရက်စွဲပါ အကြောင်းကြားစာအရ ကျသင့်သောအခွန်ငွေကျပ်

----- (စာဖြင့် ----- ကျပ်တိတိ) ကို

ငွေစာရင်းအမှတ် ----- သို့ လွှဲပြောင်းပေးသွင်းပြီးကြောင်း အကြောင်းကြားပါသည်။

မန်နေဂျာ

----- ဘဏ်

----- မြို့

မိတ္တူကို

----- (-----) ----- ရက်စွဲပါစာအမှတ်၊ -----

----- ကို ရည်ညွှန်းလျက် သိသာရန် ပေးပို့ပါသည်။

ရုံးလက်ခံ